

Num

Chapter 23

Burmese Interlinear

Reference: Burmese Judson Bible (1835)

ကုသုတ္တ	ကမ္ဘာပု	ကုသု	လုံ	ကမ္ဘာ	ကုသု	လုံ	မုသု	ကမ္ဘာ	1
ယဇ်ပလုလင်	ခုနစ်	ဤအရပ်-၌	ငါ့-အဖို့	တည်ဆောက်ပါ-	ဗလက်	-သို့	ဗလံ	-နှင့်ပခြာဆို၍	
H4196	H7651	H2088		H1129	H1111	H0413		H0559	
			:ဝါး	ကမ္ဘာပု	ဝါး	ကမ္ဘာပု	ကုသု	လုံ	
			သိုးထီး	-နှင့်ခုနစ်	နွားထီး	ခုနစ်	ဤအရပ်-၌	ငါ့-အဖို့	-နှင့်ပခြာဆင်ပါ
				H7651	H6499	H7651	H2088		

ထိုအခါ ဗလက်က ဤအရပ်၌ ငါ့အဖို့ ယဇ်ပလုလင်ခုနစ်ခုကို တည်လေ့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ပြင်ဆင်လေ့ဟု ဗလက်မင်း အား ဆိုသည်အတိုင်း။

ခု	မုသု	ကုသု	လုံ	မုသု	ကုသု	ကမ္ဘာ	ကုသု	မုသု	2
နွားထီး	-နှင့်ဗလံ	ဗလက်	-နှင့်ပူဇော်၍	ဗလံ	ပခြာဆို၍	-ကဲ့သို့	ဗလက်	-နှင့်ပပြုပ၍	
H6499		H1111	H5927		H1696		H1111		
						:ကုသု	လုံ		
						ယဇ်ပလုလင်-ပရ်-၌	-နှင့်သိုးထီး		
						H4196			

ဗလက်မင်းသည် ပြုပြင်လျှင်၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလုလင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်ကခြာ။

ခေတ္တ	ကုသု	ကုသု	လုံ	မုသု	ကုသု	ကုသု	မုသု	ကမ္ဘာ	3
ခေတ္တ	-နှင့်ငါသွားမည်	သင်-၏မီးရှို့ယဇ်	-ပရ်-၌	ရပ်နပေါ	ဗလက်-သို့	ဗလံ	-နှင့်ပခြာဆို၍		
H0194	H3212			H3320	H1111		H0559		
ကုသု	ကုသု	ကမ္ဘာ	ကုသု	ကုသု	ကုသု	ကုသု	ကုသု		
-နှင့်ငါပခြာမည်	ပခြာမူ	အဘယ်-	-နှင့်အရာ	ငါ့-ကိုကိုခြံတော်မူ	ထာဝရဘုရား	-နှင့်တွေတော်မူ			
H5046	H7200	H4100	H1697	H7125	H3068				
				:ခမ္ဘာ	ကုသု	ကုသု			
				တောင်ထိပ်ပိုင်းသို့	-နှင့်သွား၍	သင့်-အား			
				H8205	H3212				

ဗလက်ကလည်း၊ မင်းကပူဇော်သော မီးရှို့ရာ ယဇ်နားမှာရပ်လေ့။ ငါသည် အခြားတပါးသို့ သွားပါ မည်။ ထာဝရဘုရားသည် ငါ့ကို ကိုခြံခင်းငှါ ကြွလာ ကောင်းကကြွလာတော်မူလိမ့်မည်။ ငါ့အား ပခြာမူသမျှကို မင်းကခြံအား ငါကခြံပခြာပါမည်ဟု ဗလက်မင်းအား ဆိုပြီးမှ ကုန်းတခုပေါ်သို့ တက်သွား၏။

ကမ္ဘာပု	ကမ္ဘာ	ဝါး	ကမ္ဘာ	မုသု	လုံ	ဝါး	ကမ္ဘာ	ကုသု	4
ခုနစ်	-ကို	သူ-အား	-နှင့်ပခြာတော်မူ၍	ဗလံ	-သို့	ဘုရားသခင်	-နှင့်တွေတော်မူ၍		
H7651	H0853	H0413	H0559		H0413	H0430			
				:ကုသု	လုံ	ခု	လုံ	ကုသု	
	ယဇ်ပလုလင်-ပရ်-၌	-နှင့်သိုးထီး	နွားထီး	-နှင့်ပူဇော်၍	စီစဉ်ပခြာဆင်၍	-ထိုယဇ်ပလုလင်			
	H4196		H6499	H5927		H4196			

ဘုရားသခင်သည် ဗလက်ကို ကိုခြံတော်မူ လျှင်၊ ဗလက်က အကျွန်ုပ်သည် ယဇ်ပလုလင်ခုနစ်ခုကို ပြင်ဆင်၍ ပလုလင်တခုတခုအပေါ်မှာ နွားထီးတကောင် စီနှင့် သိုးထီးတကောင်စီကို ပူဇော်ပါပြီဟု လျှောက် လေ၏။

[-လုံ](#) [ဘၤ](#) [ကၢအံၤ](#) [ဝဲးလဲၤ](#) [ဒဲး](#) [ကၢ](#) [ကၢ](#) [ဝဲး](#) 5
 -သို [ပၤသွားပါ](#) [-န့ၣ်မိန့်တၢ်မူၣ်](#) [မိလံာ်](#) [-ဉ်-န့ၣ်](#) [န့ၣ်ကပတ်တၢ်](#) [ထာဝရဘုရား](#) [-န့ၣ်ထားတၢ်မူၣ်](#)
[H0413](#) [H7725](#) [H0559](#) [H6310](#) [H1697](#) [H3068](#)

[:ကၢ](#) [ကၢ](#) [ကၢ](#)
[ပၤသွာ်ပါ](#) [-န့ၣ်ဤသို](#) [ဗာလက်](#)
[H1696](#) [H3541](#) [H1111](#)

ထာဝရဘုရားသည် ဗာလက်န့ၣ်ဝဲး စကားကို ထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ ပၤသွာ် ဤသို ပၤသွာ်တၢ်မူၣ်အတိုင်း၊

[ကၢ](#) [-လဲၤ](#) [ကၢ](#) [ကၢ](#) [-လဲၤ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) 6
 မင်းများ [-န့ၣ်အလုံးစုံ-](#) [သူ](#) [သူ-ဧါးမိးရီယဇ်](#) [-ပၤ-](#) [ရပ်န့ၣ်](#) [-န့ၣ်ကၢ](#) [သု-ထံသို](#) [-န့ၣ်ပၤ](#)
[H8269](#) [H3605](#) [H1931](#) [H0758](#) [H5324](#) [H2009](#) [H0413](#) [H7725](#)

[:ဘၤ](#)
[မဘာ](#)
[H4124](#)

ဗာလက်ပၤသွာ်အခါ၊ ဗာလက်မင်းသည် မဘာမူးမတ်အပၤဝဲးတိုန့ၣ်တက့၊ မိမိပူဇော်သဗေ မိးရီ ရာယဇ်နားမှာ ရပ်န့ၣ်ဧါ။

[ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) 7
 ဗာလက် [ငါ-ကိုခါဆၢင်လာၣ်](#) [အာရံ](#) [-မု](#) [-န့ၣ်ပၤ](#) [သူ-ဧါ](#) [-န့ၣ်ချီးမုၣ်](#)
[H1111](#) [H5148](#) [H0758](#) [H0559](#) [H4912](#) [H5375](#)

[ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#)
 ကျိန်ဆဲပါ [-န့ၣ်လာပါ](#) [ယာကုပ်](#) [ငါ-အဖို](#) [ကျိန်ဆဲပါ-](#) [လာပါ](#) [အရှု](#) [-မုတၢ်](#) [မဘာ](#) [ရှင်ဘုရင်-](#)
[H2194](#) [H3212](#) [H3290](#) [H0779](#) [H3212](#) [H2042](#) [H4124](#) [H4428](#)

[:လဲၤ](#)
[ကၢ](#)
[H3478](#)

ထိုအခါ ဗာလက်သည်၊ ပရဗတ်စကားအား ဖၤမၤ မၤသွာ်သည့်ကား၊ မဘာရှင်ဘုရင် ဗာလက်က၊ လာပါ။ ငါ့အဘို ယာကုပ်အမျိုးကို ကျိန်ဆဲပါ။ လာပါ။ ကုသရလေအမျိုးကို ပျက်စီးခင်းသို့ အပ်လိုက်ပါဟု ခါၣ် ငါ့ကို အာရံပၤသွာ်အရှုတၢ်ဆဲးမုၣ် ဆၢင်ခဲပီၣ်

[ဝဲး](#) [ကၢ](#) [လဲၤ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) 8
 ငါအမျက်ထွက်ရမည်နည်း [-န့ၣ်အဘယ်သို](#) [ဘုရားသခင်](#) [ကျိန်ဆဲ](#) [မ-](#) [ငါကျိန်ဆဲရမည်နည်း](#) [အဘယ်သို](#)
[H2194](#) [H4100](#) [H0410](#) [H6895](#) [H3808](#) [H4100](#)

[:ကၢ](#) [ဝဲး](#) [လဲၤ](#)
 ထာဝရဘုရား [အမျက်ထွက်](#) [မ-](#)
[H3068](#) [H2194](#) [H3808](#)

ဘုရားသခင်ကျိန်ဆဲတၢ်မမူသဗေ သူကို အဘယ်သို ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည် ပျက်စီးခင်းသို့ အပ်တၢ်မမူသဗေသူကို အဘယ်သို ငါအပ်နိုင်မည်နည်း။

[ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) 9
 ကၢ [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#)

[:ဘၤ](#) [လဲၤ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#) [ကၢ](#)
 ရဲတောက် [မ-](#) [-န့ၣ်လူမျိုးများ-](#) [န့ၣ်](#) [သီးသန့်](#) [လူမျိုး](#)
[H2803](#) [H3808](#) [H7931](#) [H0910](#)

ကျောက်ပေါက် သူကို ငါမငြိ၏။ တောင်ပေါက် သူကို ငါကညှိရ၏။ ထိုလူမျိုးသည် တမျိုးတည်းန၍ အခြားတပါးသော လူမျိုးတို့နှင့် မရောနှောရ။

လဲအူအူ	ဗဲဘဲ	တဲအဲ	အဲအဲအဲ	ဘဲအဲ	အဲအဲ	အဲအဲ	အဲအဲ	10
ကူသရလေ	လေးပုံတစ်ပုံ	-ကို	-နှင့်အရအတွက်	ယာကုပ်	မမြဲဖုန်	ရဲတွက်နိုင်မည်နည်း	အဘယ်သူ	
H3478	H7255	H0853	H4557	H3290	H6083	H4487	H4310	
:အဲအဲ	အဲအဲအဲ	အဲအဲ	အဲအဲအဲ	အဲအဲ	အဲအဲ	အဲအဲအဲအဲ	အဲအဲအဲ	
သူ-ကဲသို့	ငါ-အဆုံး	-နှင့်ဖြေပါစေ	ဖြေမတ်သောသူတို့	သခေဌ်	ငါ-အသက်ဝိညာဉ်	သပေါစေ		
H3644	H0319	H1961	H3477	H4194	H5315	H4191		

ယာကုပ်အမျိုးမမြဲဖုန်ကို အဘယ်သူရဲတွက် နိုင်သနည်း။ ကူသရလေအမျိုးလေးစုတစုကိုမျှ အဘယ် သူရဲတွက်နိုင်သနည်း။ ဖြေမတ်သောသူသေသောကဲ့သို့ ငါသပေါစေသော။ ငါအဆုံးသည် သူ၏အဆုံးကဲ့သို့ဖြေပါ စသောဟု မကြံဆို၏။

အဲအဲ	အဲအဲ	အဲအဲ	အဲအဲအဲ	အဲအဲ	အဲအဲအဲ	အဲအဲ	အဲအဲ	အဲအဲ	11
ငါ-ရန်သူများ	ကျန်ဆဲရန်-	ငါ-အား	ပုဂ္ဂိုလ်ခွဲသနည်း	အဘယ်	ဗိလဟံ	-သို့	ဗလက်	-နှင့်ပြောဆို၍	
H0341	H6895			H4100		H0413	H1111	H0559	
			အဲအဲအဲ	အဲအဲအဲ	အဲအဲအဲ	အဲအဲအဲ	အဲအဲအဲ	အဲအဲအဲ	
			ကောင်းချီးပေးခဲ့	ကောင်းချီးပေး၍	-နှင့်ကညှိလော့	ငါခေါ်ဆောင်ခဲ့၍			
			H1288	H1288	H2009	H3947			

ဗလက်မင်းကလည်း၊ သင်သည် ငါ၌ အဘယ် သို့ပြောနည်း။ ငါ၏ရန်သူတို့ကို ကျန်ဆဲစေခြင်းငှါ သင့်ကို ငါခေါ်ခံပီပြင် သို့သော်လည်း သင်သည် လုံးလုံးကောင်းကံပြုပေးလေပြီကားဟု ဗလင်အားဆိုလျှင်၊

အဲအဲ	အဲအဲ	အဲအဲ	အဲအဲ	အဲအဲ	အဲအဲ	အဲအဲ	အဲအဲ	12
ငါ-နှုတ်-၌	ထာဝရဘုရား	ထားတော်မူ	-သည့်အရာ	-ကို	မဟုတ်လော	-နှင့်ပြောဆို၍	-နှင့်ပြောပြ၍	
H6310	H3068			H0853	H3808	H0559		
					အဲအဲအဲ	အဲအဲအဲ	အဲအဲ	
					ပြောဆိုရမည်	ငါစောင့်ထိန်း၍	ထိုအရာ	
					H1696	H8104	H0853	

ဗလင်က၊ ထာဝရဘုရားသည် ငါ့နှုတ်၌ ထားတော်မူသောစကားကို ပြောရအောင် ငါသတိမပျက် သလောဟု ပြောဆို၏။

အဲအဲ	13								
အခြား	အရပ်	-သို့	ငါ-နှင့်အတူ	ကျေးဇူးပူ၍	(လာပါ-)	[လာပါ-]	ဗလက်	သူ-အား	-နှင့်ပြောဆို၍
H0312	H4725	H0413	H0854	H4994	H3212	H3212	H1111	H0413	H0559
အဲအဲ									
သင်မငြိ	မ-	-နှင့်အလုံးစုံ	သင်မငြိလိမ့်မည်	သူ-၏အစွန်	သာလျှင်	ထိုအရပ်-မှ	သင်မငြိလိမ့်မည်	-သည်	
H7200	H3808	H3605	H7200			H8033	H7200		
						အဲအဲ	အဲအဲ	အဲအဲ	
						ထိုအရပ်-မှ	ငါ-အဖို့	-နှင့်ကျန်ဆဲပါ-	
						H8033	H6895		

ဗလက်မင်းကလည်း၊ ကူသရလေအမျိုးသား အပေါင်းတို့ကို တပိုင်နက် မမငြိရဘဲ တပိုင်းကိုမျှသာ ကညှိမငြိရာ၊ အခြားသောအရပ်သို့ ငါနှင့်အတူ လိုက်ပါ လော့။ ထိုအရပ်၌ သူတို့ကို ငါအဘို့ ကျန်ဆဲပါဟု ဆိုလျက်၊

ကဗျာစု ခုနစ် [H7651](#) ၵဲးဝါး [H1129](#) ကဗျာစု [H6449](#) ဗာဏ် [H0413](#) ဝါးဝါး [H6839](#) ကဗျာစု [H3947](#) ၵဲးဝါး [H3947](#) 14

ၵဲးဝါး [H4196](#) ၵဲးဝါး [H4196](#) ၵဲးဝါး [H6499](#) ၵဲးဝါး [H5927](#) ၵဲးဝါး [H4196](#)

ပိသဂါ တကင်ပေါ၊ ဇာမိမ်လယ်ပင်သို့ ဆောင်သွား၍ ယင်ပလုလင်ခုနစ်ခုကို တည်ပီးမူ၊ ပလုလင်တခု တခုအပေါ်မှာ နွေးတကင်စီနှင့် သိုးတကင်စီကို ပူဇော်လေ၏။

ကဗျာစု [H0595](#) ၵဲးဝါး [H0595](#) ၵဲးဝါး [H1697](#) ၵဲးဝါး [H3541](#) ၵဲးဝါး [H3320](#) ၵဲးဝါး [H1111](#) ၵဲးဝါး [H0413](#) ၵဲးဝါး [H0559](#) 15

ၵဲးဝါး [H3541](#)

ဗာလမ်ကလည်း၊ မင်းကိုပူဇော်သော မီးရှို့ရာ ယင်နားမှာ ရပ်လေ့။ ငါသည် ထာဝရဘုရားကို ခရီး ဦးကိုပြုခြင်းငှါ အခြားတပါးသို့ သွားပါမည်ဟု ဗာလက် မင်းအား ဆို၏။

ၵဲးဝါး [H6310](#) ၵဲးဝါး [H1697](#) ၵဲးဝါး [H3541](#) ၵဲးဝါး [H0413](#) ၵဲးဝါး [H3068](#) ၵဲးဝါး [H0413](#) ၵဲးဝါး [H0559](#) 16

ၵဲးဝါး [H1696](#) ၵဲးဝါး [H3541](#) ၵဲးဝါး [H1111](#) ၵဲးဝါး [H0413](#) ၵဲးဝါး [H7725](#) ၵဲးဝါး [H0559](#)

ထာဝရဘုရားသည် ဗာလမ်ကို ကျီခို၍ သူ၏ နှုတ်၌စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ ပြန်၍ ဤသို့ ပြောလေ့ဟု မိန့်တော်မူသည်အတိုင်း၊

ၵဲးဝါး [H4124](#) ၵဲးဝါး [H8269](#) ၵဲးဝါး [H1697](#) ၵဲးဝါး [H0413](#) ၵဲးဝါး [H5324](#) ၵဲးဝါး [H2009](#) ၵဲးဝါး [H0413](#) ၵဲးဝါး [H0935](#) 17

ၵဲးဝါး [H3068](#) ၵဲးဝါး [H1696](#) ၵဲးဝါး [H4100](#) ၵဲးဝါး [H1111](#) ၵဲးဝါး [H0559](#) ၵဲးဝါး [H0854](#)

ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မဘာမူးမတ်တို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယင် နားမှာ ရပ်နေလျက်၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု မေးလေ၏။

ကဗျာစု [H5704](#) ကဗျာစု [H0238](#) ကဗျာစု [H8085](#) ၵဲးဝါး [H1111](#) ၵဲးဝါး [H0559](#) ၵဲးဝါး [H4912](#) ၵဲးဝါး [H5375](#) 18

ၵဲးဝါး [H6834](#)

ထိုအခါ ဗာလမ်သည်၊ ပရဇာဖက်စကားအား ဖြေ မကြံဆိုသည်ကား၊ အိုဇီဖေါ်သား ဗာလက်မင်း၊ ထလေ့။ ငါ့စကားကို စေ့စနားထောင်လေ့။

၁၉
 ၵၢၵ်း
 မိန့်တတ်မူ၍ ထို -နှင့်နောင်တရ လူသား -နှင့်သား- -နှင့်မှသားပဖြာ ဘုရားသခင် လူ မ-
[H0559](#) [H1931](#) [H5162](#) [H0120](#) [H3576](#) [H0410](#) [H0376](#) [H3808](#)

:ကမ္ဘာ့ပညာ ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း
 ပညာပညာ -နှင့်မ- -နှင့်ပဖြာဆို၍ ပြောမူ -နှင့်မ-
[H3808](#) [H1696](#) [H3808](#)

ဘုရားသခင်သည် မုသာစကားကို ပဖြာအံ့သခင် ငှါ လူဖဖြာတတ်မူသည်မဟုတ်။ နောင်တရအံ့သခင်ငှါ လူသားဖဖြာတတ်မူသည်မဟုတ်။ မိန့်တတ်မူပီမူ၊ စကားတတ်အတိုင်း မပြော နတေတ်မူမည်လော။ ဂတိထားတတ်မူပီမူ၊ ဂတိတတ် မတည်ဘဲနတေတ်မူမည်လော။

၂၀
 :ကမ္ဘာ့ပညာ ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း
 ငါပဖြာနှင့် -နှင့်မ- -နှင့်ကောင်းချီးပေး၍ ငါခံရ၍ ကောင်းချီးပေး ကြည့်လော့
[H7725](#) [H3808](#) [H1288](#) [H3947](#) [H1288](#) [H2009](#)

ကောင်းကြီးပေးရမည်အကခြင်း၊ အမိန့်တတ် ကို ငါခံရပီမူ၊ဘုရားသခင် ကောင်းကြီးပေးတတ်မူပီမူ၊ထိုကောင်းကြီးကို ငါမဖျက်နိုင်။

၂၁
 ကျား ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း
 ထာဝရဘုရား ကြည့်လော့-၌ ဆင်းရဲဒုက္ခ မဖြာ -နှင့်မ- ယာကုပ်-၌ ဒုစရိုက် ကြည့်ရှု မ-
[H3068](#) [H3478](#) [H5999](#) [H7200](#) [H3808](#) [H3290](#) [H0205](#) [H5027](#) [H3808](#)

: ခု ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း
 သူ-အထဲ-၌ ရှင်ဘုရင် -နှင့်ကင်းကင်းသံ သူ-နှင့်အတူ သူ-၏ဘုရားသခင်
[H4428](#) [H8643](#) [H0430](#)

ယာကုပ်အမျိုးကို ညှဉ်းဆဲသခင်အမှ၊ ကြည့် လော့အမျိုးတဘက်၌ ပဖြာ နှင့်ရှက်ခြင်းအမှကို ဘုရားသခင်သည် ကြည့်ရှု၍ နတေတ်မူ။ သူတို့ ဘုရား သခင် ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတတ်မူ၏။ ရှင်ဘုရင်ကင်းကင်းအသံကို သူတို့တွင် ကြားရ၏။

၂၂
 : ခု ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း
 သူ-အဖို့ ကြ ကြ၏ခွန်အား-ကဲ့သို့ အဲဂုတုတု-မှ ထုတ်ဆောင်တတ်မူ၍ ဘုရားသခင်
[H7214](#) [H8443](#) [H4714](#) [H3318](#) [H0410](#)

ဘုရားသခင်သည် အဲဂုတုတုပဖြာမှ နှုတ်ဆောင် တတ်မူသည်ဖဖြာ၍၊ ကြည့်လော့အမျိုးသည် ကြီးကြား ကြီးကြားကဲ့သို့ အားကြီး၏။

၂၃
 ကမ္ဘာ့ ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း
 ယခုအချိန်-၌ ကြည့်လော့-၌ ဟောစာတမ်း -နှင့်မ- ယာကုပ်-၌ မှတ်ဆေးပညာ မ-
[H6256](#) [H3478](#) [H7081](#) [H3808](#) [H3290](#) [H5173](#) [H3808](#)

: ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း ၵၢၵ်း
 ဘုရားသခင် ပဖြာမူ၍ အဘယ်- -နှင့်ကြည့်လော့-အား ယာကုပ်-အား ပဖြာဆိုရမည်
[H0410](#) [H6466](#) [H4100](#) [H3478](#) [H3290](#) [H0559](#)

အကယ်စင်စစ် ယာကုပ်အမျိုးကို၊ ထူးဆန်း သခင် အတတ်အားဖဖြာ မနိုင်ရာ။ ကြည့်လော့အမျိုးကို အဘယ်သူမျှ မပြောရာ။ ဘုရားသခင်သည် အဘယ်သို့ ပဖြာမူပီမူကားဟု ယခုကာလကို ထောက်၍ ယာကုပ် အမျိုး၊ ကြည့်လော့အမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိ လိမ့်မည်။

תּוֹכַחַת הַעֲבָשׁ הַבָּ לִי -הַגָּ קָלָה -לֹא עֲלֵי אֲנִי אֲנִי 29
 យဇ်ပလုလင် ခုနစ် ဤအရပ်-၌ ငါ့-အဖို့ တည်ဆောက်ပါ- ဗလက် -သို့ ဗိလဟံ -နှင့်ပခြာဆို၍
[H4196](#) [H7651](#) [H2088](#) [H1129](#) [H1111](#) [H0413](#) [H0559](#)

:דַּיָּוָד הַעֲבָשׁ דָּוִד הַעֲבָשׁ הַבָּ לִי בְּ
 သိုးထီး -နှင့်ခုနစ် နွားထီး ခုနစ် ဤအရပ်-၌ ငါ့-အဖို့ -နှင့်ပခြာဆင်ပါ
[H7651](#) [H6499](#) [H7651](#) [H2088](#)

| ဗလက်ကလည်း၊ ဤအရပ်၌ ငါ့အဘို့ ယဇ်ပလုလင် ခုနစ်ခုကို တည်လော့။ နွားထီး ခုနစ်ကောင်၊ သိုး ထီး ခုနစ်ကောင်တို့ကို ပခြာဆင်လော့ဟု ဗလက်မင်းအား ဆိုသည်အတိုင်း၊

:תּוֹכַחַת לִי דָּ לֵ עֲ אֲ כֹּ קָ שָׁ
 :တုခိုကု ယဇ်ပလုလင်-ပရိ-၌ -နှင့်သိုးထီး နွားထီး -နှင့်ပူဇော်၍ ဗိလဟံ ပခြာဆို၍ -ကဲ့သို့ ဗလက် -နှင့်ပပြုပ၍ 30
[H4196](#) [H6499](#) [H5927](#) [H0559](#) [H1111](#)

| ဗလက်မင်းသည်ပူ၍၊ ယဇ်ပလုလင် တခုတခု အပရိမှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော် လော့။